

သတင်းထုတ်ပြန်ချက်

Ascent Capital မှ မြန်မာနိုင်ငံ၏ ထိပ်တန်းအင်တာနက်ဝန်ဆောင်ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် Frontiir ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခြင်း

စင်္ကာပူ၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၄)ရက်၊ - စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းဖြစ်သည့် Ascent Capital Partners Pte. Ltd. (“Ascent Capital”) မှ မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”)မှ တဆင့် ပြုလုပ်ကြောင်း ယနေ့သတင်းထုတ်ပြန်ခဲ့ပါသည်။ AMGF မှ ဦးဆောင်၍ စုစုပေါင်း အမေရိကန်ဒေါ်လာ(၂၆)သန်းကို မြန်မာနိုင်ငံ၏ ထိပ်တန်းအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Frontiir Pte. Ltd. (“Frontiir”)တွင် ရှယ်ယာအနည်းစုအနေဖြင့် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

Ascent Capital တည်ထောင်သူနှင့် Managing Partner၊ Mr. Lim Chong Chong မှ ယခုရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ “ဆက်သွယ်ရေး၊ မီဒီယာနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍတို့သည် ကျွန်တော်တို့ကုမ္ပဏီမှ ဦးစားပေးရင်းနှီးမြှုပ်နှံသွားမည့် အဓိကကဏ္ဍများဖြစ်ပါသည်။ အင်တာနက်သည် လူနေမှုဘဝများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောဝန်ဆောင်မှုဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲဈေးကွက်အတွက် ပို၍လိုအပ်သည်ဟု ကျွန်တော်တို့ ယုံကြည်သဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံဆက်သွယ်ရေးနှင့် မီဒီယာကဏ္ဍ၏ ထိပ်တန်းကုမ္ပဏီဖြစ်သည့် Frontiir တွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကျွန်တော်တို့၏ ရပ်တည်ချက်ဖြစ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်သော စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန် ပံ့ပိုးနိုင်ရုံသာမက အများပြည်သူများ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုရန် အထောက်အကူဖြစ်စေသည့်အတွက် နိုင်ငံတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာရောက်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Frontiir သည် ယခုအခါတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက်ဒေတာဝန်ဆောင်မှုလုပ်ငန်းအဖြစ်တည်ရှိနေပြီး Myanmar Net အမည်ဖြင့် သုံးစွဲသူပေါင်း (၁.၆)သန်း၊ အိမ်ထောင်စုပေါင်း(၃၆၀၀၀၀)ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် Frontiir သည် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့တွင်



အင်တာနက်ကွန်ယက်ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၎င်း၏ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံသားတိုင်းဒစ်ဂျစ်တယ်နည်းပညာကို တန်းတူညီမျှအသုံးချနိုင်ရေးနှင့် ဈေးနှုန်းသက်သာသော အင်တာနက်ရရှိစေရေးတို့အတွက် ဝန်ဆောင်မှုများကို နိုင်ငံတဝှမ်းသို့ ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ပါသည်။ Frontiir တွင်ပြည်တွင်းနှင့် နိုင်ငံတကာမှ အထင်ကရ အဖွဲ့အစည်းများဖြစ်သည့် ယူကေအခြေစိုက် CDC Group၊ ဂျပန်အခြေစိုက် Daiwa PI နှင့် မြန်မာနိုင်ငံအခြေစိုက် Delta Capital တို့မှ ရင်းနှီးမြှုပ်နှံထားပါသည်။

Frontiir ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဒေါက်တာဝေလင်းထွန်း(ခ)Dr. Godfrey Tan မှ “Ascent Myanmar Growth Fund ၏ မြန်မာနိုင်ငံအတွက် ပထမဆုံးရင်းနှီးမြှုပ်နှံမှုမှာ Frontiir ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူပြီး AMGF အဖွဲ့သားများကို နွေးထွေးစွာကြိုဆိုပါသည်။ ယခုလို Covid 19 ကပ် ရောဂါကာလတွင် AMGFကဲ့သို့ အထင်ကရအဖွဲ့အစည်းမှ ရင်းနှီးမြှုပ်နှံမှုကို ရရှိခြင်းသည် Frontiir ၏ ခိုင်မာသည့် စီးပွားရေးကျင့်ဝတ်ကို ဖော်ကျူးရုံသာမက ကုမ္ပဏီအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပြီး နိုင်ငံအတွက် အကျိုးသက်ရောက်မှုကောင်းများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Frontiir ၏ စံနှုန်းဖြစ်သည့် ဒစ်ဂျစ်တယ်နည်းပညာကို မြန်မာနိုင်ငံသားတိုင်း တန်းတူညီမျှစွာအသုံးချနိုင်ရေး ဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရေရှည်တွင် အကျိုးသက်ဆိုင်သူများ၏ တန်ဖိုးကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။ AMGF ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ထပ်လောင်းရရှိမည့် CSR ရန်ပုံငွေတို့ဖြင့် နိုင်ငံ၏ဝင်ငွေနည်းပါးသည့် ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုကို အများပြည်သူဝယ်ယူအသုံးပြုနိုင်မည့်ဈေးဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

Frontiir တွင် AMGF ၏ ရင်းနှီးမြှုပ်နှံမှုအပြင် Ascent Capital ၏ Ascent CSR Fund မှ ရန်ပုံငွေအချို့ကို Covid 19 ကြောင့် စီးပွားရေးထိခိုက်မှုကို လျော့ချရာတွင် အသုံးပြုနိုင်ရန် အတွက်လည်း စီမံထားပါသည်။ Frontiir မှတစ်ဆင့် ဤရန်ပုံငွေကို အသုံးပြု၍ ကျားမတန်းတူညီမျှမှုရှိရေး၊ အရည်အသွေးမြင့်ပညာရေးကို တန်းတူညီမျှစွာရရှိရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကို မြန်မာနိုင်ငံသားတိုင်း တန်းတူညီမျှစွာအသုံးချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Covid 19 ကပ်ရောဂါကြောင့် Frontiir ၏ အင်တာနက်ဝန်ဆောင်မှုများအတွက် ဝယ်လိုအားများ ပိုမိုတိုးတက်လာပါသည်။ မြန်မာနိုင်ငံအစိုးရမှ ထုတ်ပြန်ထားသော **Covid 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်**¹တွင်လည်း E-commerce ကို ဦးစားပေးအနေဖြင့် လုပ်ဆောင်

¹ Overcoming as One: COVID-19 Economic Relief Plan-CERP. (2020, April 27). Retrieved June 12, 2020, from <https://www.moi.gov.mm/moi/eng/?q=news/28/04/2020/id-21511>

ရန်ကင်းသွင်းထားပြီး လက်လီလုပ်ငန်းများကို အွန်လိုင်းအသုံးပြု၍ ကုန်သွယ်မှုပြုရန် တိုက်တွန်းထားသလို ပြည်တွင်းလုပ်ငန်းများအတွက် E-commerce စီးပွားရေးစင်္ကြံတစ်ခု တည်ဆောက်သွားမည်ဟု ဖော်ပြထားပါသည်။ “အင်တာနက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်း အနေဖြင့် Frontiir သည် စီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာသို့ ကူးပြောင်းရာတွင် နိုင်ငံ၏ယုံကြည်အားထားရသော အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ရပ်တည်သွားမည်”ဟု Mr. Lim မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

၂၀၁၉ခုနှစ်တွင် ထုတ်ဝေခဲ့သော မြန်မာနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ နိုင်ငံလူဦးရေ၏ ၄၀%^၂ သာ အင်တာနက်အသုံးပြုသည်ဟု ဖော်ပြထားပြီး ၂၀၂၀ခုနှစ်တွင် အင်တာနက်အသုံးပြုသူ အရေအတွက် ၄၅%၊ ၂၀၂၅ခုနှစ်တွင် ၅၀% အထိ တိုးတက်နိုင်ရန် မျှော်မှန်းထားကြောင်း ထိုလမ်းပြမြေပုံတွင် ဖော်ပြထားပါသည်။

၂၀၂၀ပြည့်နှစ် မေလတွင် နိုင်ငံ၏ပျမ်းမျှ fixed broadband အင်တာနက်ဒေါင်းလုဒ်မြန်နှုန်းမှာ 18.0Mbps^၃ ရှိပြီး ၂၀၁၉ခုနှစ် မေနှင့်နှိုင်းယှဉ်လျှင် မြန်နှုန်း(၂၉.၃%) တိုးတက်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှဒေါင်းလုဒ်မြန်နှုန်းဖြစ်သည့် 63.85Mbps^၄ နှင့်ယှဉ်လျှင် နိုင်ငံ၏မြန်နှုန်းမှာ နိမ့်ကျလျက်ရှိသော်လည်း ၂၀၁၃ခုနှစ်တွင်မှ နိုင်ငံ၏ဆက်သွယ်ရေးလုပ်ငန်းများ ဖြေလျော့ပေးခဲ့သည်ကို ထောက်ရှုလျှင် အပြုသဘောဆောင်သည့် တိုးတက်မှုဟု ယူဆနိုင်ပါသည်။ နိုင်ငံအတွင်းတွင် fixed broadband သုံးစွဲသူအရေအတွက်လည်း နည်းပါးသေးသော်လည်း Frontiir သည် broadband အင်တာနက်ဝန်ဆောင်မှုပေးရာတွင်လည်း ဈေးကွက်အတွင်းတွင် ဦးဆောင်လျက်ရှိပါသည်။

၂၀၁၈ခုနှစ်တွင် တည်ထောင်ခဲ့သည့် AMGF သည်မြန်မာနိုင်ငံအခြေစိုက် private equity fund ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ၏ စားသုံးသူနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာ နှင့် ဆက်သွယ်ရေးအစရှိသည့် ကဏ္ဍများမှ ကုမ္ပဏီများတွင် အဓိကထား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ အဆိုပါ AMGF ကို ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ဆောင်ရာ၌ အောင်မြင်မှုမှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ

² Digital Economy Development Committee. (2019). Myanmar Digital Economy Roadmap. Retrieved from <https://myanmar.gov.mm/documents/20143/9096339/2019-02-07+DEDC+RoadMap+for+Websites.pdf>
³ Republic of the Union of Myanmar's Mobile and Broadband Internet Speeds. (2020, May). Retrieved June 17, 2020, from <https://www.speedtest.net/global-index/republic-of-the-union-of-myanmar>
⁴IN-DEPTH ANALYSIS OF CHANGES IN WORLD INTERNET PERFORMANCE USING THE SPEEDTEST GLOBAL INDEX. (2019, September 4). Retrieved June 12, 2020, from <https://www.gsma.com/membership/resources/in-depth-analysis-of-changes-in-world-internet-performance-using-the-speedtest-global-index/>

ပါဝင် ရင်းနှီးထည့်ဝင်မြှုပ်နှံထားခြင်းဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည့် Grand Royal ဝီစကီအမှတ်တံဆိပ် ထုတ်လုပ်သည့် Myanmar Distillery Company (“MDC Group”)၏ တည်ထောင်သူနှင့် တွဲဖက်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးကျော်၊ MDC Group ၏ တွဲဖက်တည်ထောင်သူ နှင့် Asia Resource Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံမှ Mr.Tony Chew တို့ဖြစ်သည်။ Temasek ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (“ADB”) နှင့် ဖိလစ်ပိုင်နိုင်ငံမှ JG Summit Holdings တို့မှလည်း ရင်းနှီးမြှုပ်နှံထားပါသည်။

- အဆုံး -

Ascent Capital Partners Pte. Ltd. အကြောင်း

Ascent Capital Partners Pte. Ltd. (“Ascent Capital”) သည် Monetary Authority of Singapore တွင် မှတ်ပုံတင်ထားသည့် သီးသန့်ရပ်တည်သော ငွေကြေးစီမံခန့်ခွဲသည့် ကုမ္ပဏီ ဖြစ်သည်။ ဤကုမ္ပဏီသည် မြန်မာနိုင်ငံ၏အခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”) ကို စီမံခန့်ခွဲပြီး စင်္ကာပူနှင့် ရန်ကုန်မြို့တို့တွင် Ascent Capital ၏ ရုံးခွဲများ တည်ရှိပါသည်။

Ascent Capital သည် မြန်မာနိုင်ငံအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်သော စီးပွားရေး လုပ်ငန်းများ တည်ထောင်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး စီးပွား ရေးလုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများ၏ ယုံကြည်ရသည့် မိတ်ဖက်ဖြစ်လာရန် ရည်မှန်းထား ပါသည်။ ၎င်းမှ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်ပြီး စားသုံးသူနှင့် သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ပြီး ကုမ္ပဏီ တစ်ခုစီတိုင်းတွင် အနည်းဆုံးအမေရိကန်ဒေါ်လာ(၅)သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ AMGF ကို ကမ္ဘာတဝှမ်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ဆောင်ရာ၌ အောင်မြင်မှု မှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ သူများမှ ပါဝင်ရင်းနှီးထည့်ဝင်ထားခြင်းဖြစ်သည်။

Ascent Capital ကို မြန်မာနိုင်ငံတွင် အလားအလာကောင်းသော တိုးတက်မှုများရှိသည်ကို ယုံကြည်ကြသည့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအတွေ့အကြုံများစွာရှိသူများမှ ပူးပေါင်းတည်ထောင်ထားပါသည်။ Ascent Capital မှ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့် နည်းဗျူဟာ၊ လုပ်ငန်းလုပ်ဆောင်မှုနှင့်

ဘဏ္ဍာရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် Ascent Capital ၏ ကမ္ဘာ့အနှံ့ကျယ် ပြန့်သော စီးပွားရေးကွန်ယက်များကို အသုံးပြု၍ ကျွမ်းကျင်မှုရှိသော စီမံခန့်ခွဲမှုနှင့်အတူ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်။

Ascent Capital သည် United Nations Sustainable Development Goals (UN SDGs) နှင့် Myanmar Sustainable Development Plan တို့ကို လိုက်နာကျင့်သုံးသည့် တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံသူဖြစ်ပါသည်။ အထူးသဖြင့် Ascent Capital သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများတွင် UN SDGs ၏ အောက်ပါပန်းတိုင်(၄)ခုကို လိုက်နာပါသည်။ ၎င်းတို့မှာ ပန်းတိုင်(၁) ဆင်းရဲမှုပျောက်ရေး၊ ပန်းတိုင်(၄) အရည်အသွေးမြင့်ပညာရေးရရှိရေး၊ ပန်းတိုင် (၅) ကျားမတန်းတူညီမျှမှုရှိရေး၊ ပန်းတိုင်(၈) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်ပါသည်။ Ascent Capital အနေဖြင့် ကောင်းမွန်သော ဘဏ္ဍာရေးအကျိုးအမြတ်များအပြင် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီးပွားရေးကဏ္ဍတို့တွင်လည်း အကျိုးသက်ရောက်မှုကောင်းများ ရရှိအောင် ကူညီကြိုးပမ်းသွားမည်ဖြစ်သည်။

Ascent Myanmar Growth Fund I LP အကြောင်း

Ascent Myanmar Growth Fund I LP (“AMGF” or the “Fund”) သည် Ascent Capital Partners Pte. Ltd. (“Ascent Capital”) မှ စီမံခန့်ခွဲသည့် မြန်မာနိုင်ငံအခြေစိုက် private equity fund ကုမ္ပဏီဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံငွေအများဆုံးရှိသော မြန်မာနိုင်ငံ အခြေစိုက် ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်းဖြစ်ပါသည်။

AMGF သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပြည်တွင်းနှင့် ဒေသတွင်းတွင် အောင်မြင်မှု ရရှိလာစေရန် မဟာဗျူဟာကျကျ ရေရှည်ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။ ၎င်းမှ အလယ် အလတ် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုကို အနည်းဆုံး အမေရိကန်ဒေါ်လာ(၅)သန်း ရင်းနှီးမြှုပ်နှံရန် လျာထားပါသည်။

၎င်းမှ စားသုံးသူနှင့်သက်ဆိုင် သောလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး အခြားကဏ္ဍများတွင်လည်း နိုင်ငံ၏စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် အလားအလာကောင်းများရှိလျှင် ရင်းနှီးသွားမည်ဖြစ်ပါသည်။

Ascent Myanmar Growth I LP (“AMGF”) တွင် နိုင်ငံတကာနှင့် ဒေသတွင်းမှ အတွေ့အကြုံများစွာရှိသော မဟာဗျူဟာကျပါဝင်ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် အတွက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို များစွာအကျိုးပြုနိုင်မည်ဖြစ်သည်။ ကနဦးရင်းနှီး

မြုပ်နှံသူများတွင် Myanmar Distillery Company (“MDC Group”) ၏ တည်ထောင်သူနှင့် တွဲဖက်ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကျော်၊ MDC Group ၏ တွဲဖက်တည်ထောင်သူနှင့် Asia Resource Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံမှ Mr.Tony Chew တို့အပြင် Temasek ၊ အာရှဖွံ့ဖြိုး ရေးဘဏ် (“ADB”) နှင့် ဖိလစ်ပိုင်နိုင်ငံမှ JG Summit Holdings တို့လည်း ပါဝင်သည်။

Frontiir Pte. Ltd. အကြောင်း

Frontiir ကို စတင်တည်ထောင်သည့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလမှစ၍ ၎င်း၏ လုပ်ငန်းတာဝန်မှာ အများတတ်နိုင်သောဈေးနှုန်းဖြင့် အရည်အသွေးမြင့်မားသော ဒစ်ဂျစ်တယ်အင်တာနက်နည်းပညာနှင့် သတင်းအချက်အလက်များကို အများပြည်သူများအတွက် ဝန်ဆောင်မှုပေးရေးနှင့် မြန်မာနိုင်ငံသားတိုင်းဒစ်ဂျစ်တယ်နည်းပညာကို တန်းတူညီမျှအသုံးချနိုင်ရေးတို့ ဖြစ်ပါသည်။ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် ကမ္ဘာ့အဆင့်အတွေ့ အကြုံများစွာရှိသည့် MIT တက္ကသိုလ်ထွက် မြန်မာနိုင်ငံဖွား ကွန်ပျူတာပညာရှင်၏ ဦးဆောင်မှုဖြင့် Frontiir သည် ဆန်းသစ်တီထွင်မှုအားကောင်းပြီး ကုန်ကျစရိတ်မများပြားသည့် ချိတ်ဆက်မှုကွန်ရက်နည်းပညာများဖြင့် မြန်ဆန်၊ စိတ်ချယုံကြည်ရ၍ ဈေးနှုန်းသက်သာသော broadband အင်တာနက်ကို နေအိမ်နှင့်စီးပွားရေးလုပ်ငန်းများသို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Frontiir ၏ ဝန်ထမ်းအင်အား(၂၃၀၀)တွင် (၉၉%) မှာ မြန်မာနိုင်ငံဖွားများဖြစ်ပါသည်။ Frontiir သည်၎င်း၏ ကိုယ်ပိုင်တီထွင်ထားသည့် နည်းပညာနှင့် ကောင်းမွန်သည့် သုံးစွဲသူ ဝန်ဆောင်မှုတို့ကို အခြေခံ၍ အရည်အသွေးမြင့်မားပြီးဈေးနှုန်းသက်သာသော အင်တာနက်ကို Myanmar Net အမည်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၁၆ခုနှစ် Broadband သုံးစွဲမှု မြင့်တက်လာချိန်မှစ၍ Myanmar net သည် မြန်မာနိုင်ငံ၏ broadband သုံးစွဲသူအများဆုံးကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် Frontiir ၏ ရုံးချုပ်တည်ရှိပြီး အဓိက လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကာ အမေရိကန်နိုင်ငံ Philadelphia နှင့် Silicon Valley ဒေသများအပြင် စင်ကာပူနိုင်ငံတွင်လည်း သုတေသနဌာနများ ဖွင့်လှစ်ထားပါသည်။

ဆက်သွယ်စုံစမ်းရန်

Media:

Gloria Lee

gloria.Lee@salweengroup.com

M: +65 9090 8166

Chit Aye

chit.aye@salweengroup.com

M: +95 9 979 531948

Business Development

Soi Moe Aye Shin

info@ascentcapasia.com

M: +95 9 259916016

O: +95 1 9253315